

နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းအပေါ်စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးချက်များနှင့် လေ့လာသုံးသပ်ချက်အားထုတ်ပြန် ကြေညာခြင်း

ဖတ်(စ်)မြန်မာအင်ဗက်(စ်)မန့်အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ (“ကုမ္ပဏီ”) နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီခွဲများ စုပေါင်း၍ (“ကုမ္ပဏီအုပ်စု”) ၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့ ကုန်ဆုံးသော ခြောက်လတာ (“၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်”) အတွက် ကုမ္ပဏီ၏ စာရင်းမစစ်ဆေးရသေးသော ဘဏ္ဍာရေးရှင်းတမ်းများအား ပူးတွဲထုတ်ပြန်ကြေညာအပ်ပါသည်။ နှိုင်းယှဉ် လေ့လာမှုပြုလုပ်နိုင်ရန်အတွက် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးအဖွဲ့သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ (“၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်”) နှစ်ဝက်ဘဏ္ဍာရေးအစီရင်ခံစာနှင့် နှိုင်းယှဉ် သုံးသပ်တင်ပြထားပါသည်။ ဆွေးနွေးချက်နှင့် လေ့လာသုံးသပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

KEY HIGHLIGHTS

Summary of Group Statement of Comprehensive Income

(MMK'000)	HY 2020 Unaudited	HY 2019 Unaudited	% Change
Revenue	177,108,555	149,201,865	18.7%
Cost of sales	(102,621,964)	(89,581,120)	14.6%
Gross profit	74,486,591	59,620,745	24.9%
<i>Gross margin</i>	<i>42%</i>	<i>40%</i>	
Administrative expenses	(51,698,601)	(54,286,838)	(4.8%)
Finance expenses	(5,143,037)	(4,226,148)	21.7%
Other gains or (losses)	1,564,119	453,654	244.8%
Share of profit of associates & joint ventures, net of tax	(68,379)	6,067,886	(101.1%)
Profit before income tax	19,140,693	7,629,299	150.9%
Income tax expense	(6,418,747)	(2,999,663)	114.0%
Profit for the period	12,721,946	4,629,636	174.8%
Fair value change on available-for-sale investments	(64,175)	(3,517,881)	(98.2%)
Share of other comprehensive income of associates	5,675,942	-	NM ¹
Other comprehensive income (loss) for the period, net of tax	5,611,767	(3,517,881)	(259.5%)
Total comprehensive income for the period	18,333,713	1,111,755	1,549.1%
Profit attributable to:			
Owners of the Company	2,996,463	2,457,535	
Non-controlling interests	9,725,483	2,172,101	
	12,721,946	4,629,636	
Earnings per share			
Basic (MMK)	111	91	21.9%
Diluted (MMK)	83	91	(8.7%)

¹ NM – Not Meaningful

၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက် ခြောက်လတာကာလအတွက် ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေမှာ ကျပ် ၁၇၇.၁ ဘီလီယံ ဖြစ်ပြီး ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်၏ စုစုပေါင်းဝင်ငွေ ကျပ် ၁၄၉.၂ ဘီလီယံထက် ၁၈.၇% တိုးတက်ခဲ့ပါသည်။

ကုမ္ပဏီအုပ်စု၏ ဝင်ငွေများကို အောက်ပါ အတိုင်း လုပ်ငန်းကဏ္ဍအလိုက် ခွဲခြမ်း စိတ်ဖြာ နိုင်ပါသည် -

(MMK'000)	HY 2020 (Unaudited)	HY 2019 (Unaudited)	% Change
Financial services	159,201,128	134,574,014	18.3%
Healthcare services	17,873,647	14,594,071	22.5%
Rental income	27,000	27,000	0%
Dividend income	6,780	6,780	0%
Total	177,108,555	149,201,865	18.7%

ကုမ္ပဏီအုပ်စု၏ ဝင်ငွေတိုးတက်မှုမှာ အဓိကအားဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှဖြစ်ပြီး ၎င်းကဏ္ဍသည် ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်တွင် ဝင်ငွေ ကျပ် ၁၃၄.၆ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၅၉.၂ ဘီလီယံ ရရှိသဖြင့် ၁၈.၃% တိုးတက်ခဲ့ပါသည်။ ထိုသို့ဝင်ငွေတိုးတက်လာခြင်းမှာ ဘဏ္ဍာ အရစ်ကျ ဝယ်ယူခြင်း၊ အိမ်ရာချေးငွေ၊ အသေးစားချေးငွေနှင့် Smart Credit တို့ထံမှ အတိုးဝင်ငွေများ တိုးတက်ရရှိလာခြင်းကြောင့် ဖြစ်ပါသည်။

ထို့အပြင် ကုမ္ပဏီအုပ်စု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှ ဝင်ငွေသည်လည်း COVID-19 ၏ သက်ရောက်မှုများ ရှိခဲ့သော်လည်း ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၄.၆ ဘီလီယံ မှ ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၇.၉ ဘီလီယံသို့ ဝင်ငွေတိုးတက်ရရှိခဲ့ပါသည်။ ထိုကဲ့သို့ ၂၂.၅% ဝင်ငွေတိုးတက်ရသည့် အဓိကအကြောင်းအရင်းမှာ ဆေးရုံဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ပြည်ပမှကျွမ်းကျင်ဆရာဝန်များအား မှတ်ပုံတင်ကုသခွင့်ပြုခြင်း၊ အရိုးအထူးကု၊ အထွေထွေခွဲစိတ် ကုသမှု၊ ခန္ဓာကိုယ်အတွင်းပိုင်းရောဂါကုသမှုနှင့် နှလုံးရောဂါ အထူးကုဌာန တို့၏ ဝင်ငွေများ ကြောင့် ဖြစ်ပါသည်။

ကုမ္ပဏီအုပ်စု၏ ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်၏ အကြမ်းအမြတ်သည် ကျပ် ၇၄.၅ ဘီလီယံ ရှိရာ ၂၀၁၉ ဘဏ္ဍာရေး နှစ်ဝက်တွင် ရရှိခဲ့သော အကြမ်းအမြတ် ကျပ် ၅၉.၆ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၂၄.၉% တိုးတက်ခဲ့ပါသည်။ ဤသို့ တိုးတက်လာခြင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍဖြစ်သော ရိုးမဘဏ်လီမိတက်၏ အကြမ်းအမြတ် တိုးတက်လာခြင်း ကြောင့်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၏ ၂၀၂၀ ဘဏ္ဍာရေး နှစ်ဝက်တွင် ဝင်ငွေတိုးတက်လာသော်လည်း ဆေးဝါးကုသစရိတ်များ တိုးလာသောကြောင့် အကြမ်းအမြတ်အချိုးအား ယခင်နှစ်ကအတိုင်း ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့ပါသည်။

ကုမ္ပဏီအုပ်စု၏ စီမံခန့်ခွဲမှုဆိုင်ရာ အသုံးစရိတ်သည် ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၅၄.၃ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၅၁.၇ ဘီလီယံသို့ ကျဆင်းခဲ့ပါသည်။ အသုံးစရိတ်များမှာ အဓိကအားဖြင့် ဝန်ထမ်းလစာ နှင့် ခံစားခွင့်များ၊ ချေးငွေများအပေါ်တွင် ဆုံးရှုံးနိုင်ခြေလျာထားခြင်း၊ ကျွမ်းကျင်ပညာရှင်များအတွက် အသုံးစရိတ်များ၊ ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့စရိတ်များ၊ ကာလလတ် အိမ်ခြံမြေငှားရမ်းမှုစရိတ်များ၊ ဒီဂျစ်တယ် နည်းပညာဖြင့် ဈေးကွက်ရှာဖွေခြင်း ဈေးကွက်မြှင့်တင်ခြင်း ကုန်ကျစရိတ်များ၊ နည်းပညာ ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များ၊ ခရီးစရိတ်များ နှင့် ဒါရိုက်တာများ၏ လစာခံစားခွင့်များ ပါဝင်ပါသည်။

အသုံးစရိတ် ကျဆင်းလာရသည့် အကြောင်းအရင်းမှာ ပညာရှင်အသုံးစရိတ်များ၊ ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့စရိတ်များ၊ ဈေးကွက်ရှာဖွေခြင်း၊ ဈေးကွက်မြှင့်တင်ခြင်း၊ ကုန်ကျစရိတ်များ၊ ရုံးအဆောက်အဦ ငှားရမ်းခစရိတ်များ၊ ခရီးစရိတ်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍရှိ ဒါရိုက်တာများ၏ လစာခံစားခွင့်များကို လျော့ချနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

ဘဏ္ဍာရေးဆိုင်ရာအသုံးစရိတ်များသည် ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၄.၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ ဘဏ္ဍာရေး နှစ်ဝက်တွင် ကျပ် ၅.၁ ဘီလီယံရှိသဖြင့် ၂၁.၇% တိုးတက်ခဲ့ပါသည်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် ယှမ်းမျှအားဖြင့် ချေးငွေရယူမှု ပိုမိုများပြားခဲ့သောကြောင့် ချေးငွေအပေါ်ပေးချေရသည့် အတိုးပေးရငွေ စရိတ်များသည် မြင့်တက်ခဲ့ပါသည်။ သို့သော်လည်း Ayala Corporation ထံမှ ရင်းနှီးမြှုပ်နှံငွေများ ရရှိခဲ့ပြီးနောက် ချေးငွေများ ပြန်လည်ပေးဆပ်ခဲ့သည့်အတွက် ၂၀၂၀ မတ်လ ၃၁ ရက်နေ့တွင် စုစုပေါင်း ချေးငွေသည် ၃၅.၀ ဘီလီယံသာ ရှိသည့်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် ရှိသော ၈၁.၅ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် စုစုပေါင်း ချေးငွေရယူမှုမှာ ကျဆင်းသွားခဲ့ပါသည်။

အခြားသော ဆုံးရှုံးမှုများနှင့် အကျိုးအမြတ်များရရှိမှုကို တင်ပြရလျှင် ၂၀၂၀ ဘဏ္ဍာနှစ်ဝက်တွင် ကျပ် ၁.၆ ဘီလီယံ အမြတ်ရရှိခဲ့သဖြင့် ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်နှင့် နှိုင်းယှဉ်လျှင် တိုးတက်ခဲ့ပါသည်။ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(MMK'000)	HY 2020 (Unaudited)	HY 2019 (Unaudited)
Loss on disposal of available-for-sale investments	-	(4,151)
Gain on disposal of property, plant and equipment	22,200	11,970
Gain on foreign currency exchange, net	1,787,072	2,967,739
Gain on write-off of unclaimed dividend	3,164	
Write-off of unsuccessful business development	-	(1,769,086)
Write-off of investment in associates	(187,363)	-
Write-off of available-for-sale investments	-	(258,941)
Capital gains tax	(2,220)	(429,925)
Write-off of tangible assets	(58,734)	(63,952)
Total Other Gains	1,564,119	453,654

ကုမ္ပဏီ အုပ်စုမှ တွဲဖက်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုစာရင်း ပယ်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှု ကျပ် ၁၈၇.၄ သန်းမှာ Star City @ Thanlyin Estate Development နှင့်သက်ဆိုင်သည့် ကနဦးတည်ထောင်ရေးစရိတ်များအား စာရင်း ပယ်ဖျက်ခြင်းကြောင့် ဖြစ်ပါသည်။ ၂၀၂၀ ဘဏ္ဍာရေး နှစ်ဝက်၏ ငွေလဲလှယ်နှုန်း ကြောင့် ပေါ်ပေါက်သော အမြတ်ငွေမှာ ကျပ် ၁.၈ ဘီလီယံသို့ကျဆင်းသွားပြီး အဓိကအားဖြင့် ကုမ္ပဏီနှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများမှ အမေရိကန်ဒေါ်လာဖြင့် ချေးယူထားသော ကြွေးမြီများပေါ်တွင် နိုင်ငံခြားငွေဖလှယ်ခြင်းကြောင့် ရရှိသော အမြတ်ငွေကျဆင်းခြင်း ကြောင့်ဖြစ်ပါသည်။ ပုံသေပိုင်ပစ္စည်းများအား စာရင်းပယ်ဖျက်ခြင်းကြောင့် ၂၀၂၀ ဘဏ္ဍာရေး နှစ်ဝက်တွင် ကျပ် ၅၈.၇ သန်းဆုံးရှုံးခဲ့ခြင်းမှာ ရိုးမဘဏ်လီမိတက်ထံမှ ပုံသေပိုင်ပစ္စည်းအချို့ကို စာရင်းပယ်ဖျက်ခြင်းကြောင့် ဖြစ်ပါသည်။

တွဲဖက်ကုမ္ပဏီများနှင့်ဖက်စပ်ကုမ္ပဏီများ၏ အရှုံးအမြတ်ကိုအချိုးကျခွဲဝေကျခံခြင်းမှဖြစ်ပေါ်သည့် အရှုံးအား အောက်ပါ အတိုင်းခွဲခြမ်းစိတ်ဖြာ၍ တင်ပြထားပါသည်။

	Stake	Group Share of (Loss)/Profit	
		HY 2020	HY 2019
(MMK'000)		(Unaudited)	(Unaudited)
FMI Garden Development Co., Ltd	47.50%	(50,264)	(89,082)
Thanlyin Estate Development Co., Ltd	30.00%	286,385	6,188,269
Pun Hlaing Link Services Co., Ltd	30.00%	1,393	70,483
Chindwin Holdings Pte Ltd	30.00%	(426,547)	31,901
LSC-FMI Co., Ltd	50.00%	(214)	(217)
Meeyahta International Hotel Ltd	20.00%	(104,636)	(64,527)
FMI Decaux Co.,Ltd	40.00%	225,504	(68,941)
Total Share of (Loss)/ Profit		(68,379)	6,067,886

ကုမ္ပဏီအုပ်စု၏ တွဲဖက်ကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများ၏ အရှုံးအမြတ်အား အချိုးကျခွဲဝေကျခံရာတွင် ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်တွင် အမြတ်ငွေ ကျပ် ၆.၁ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် အရှုံးငွေ ကျပ် ၆၈.၄ သန်း သို့ ၁၀၁.၁% ကျဆင်းသွားပါသည်။ ထိုသို့ ကျဆင်းရသည့် အဓိက အကြောင်းမှာ ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်တွင် Thanlyin Estate Development Co., Ltd. အောက်ရှိ ရင်းနှီးမြှုပ်နှံထားသော အိမ်ရာ ဖော်ထုတ်တည်ဆောက်ရေး စီမံကိန်းများအား တန်ဖိုးပြန်လည်သတ်မှတ်ရာတွင် အမြတ်ကျပ် ၆.၂ ဘီလီယံ ရရှိခဲ့ပြီး ယခုနှစ်တွင် မရှိသောကြောင့် အိမ်ရာဖော်ထုတ် တည်ဆောက်ရေးကဏ္ဍမှ အမြတ်ငွေရရှိမှု လျော့နည်းသွားခြင်းဖြစ်ပါသည်။ Chindwin Holdings Pte Ltd ၏ အရှုံးငွေ ကျပ် ၄၂၆.၅ သန်း ကျခံခြင်းမှာ ငွေလဲလှယ်နှုန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုကို စာရင်းသင့်ကျခံခြင်းကြောင့် ဖြစ်ပါသည်။

ရလဒ်အားဖြင့် ဝင်ငွေခွန်မဆောင်မီ အမြတ်ငွေသည် ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်အတွက် ကျပ် ၇.၆ ဘီလီယံ ရရှိရာမှ ၂၀၂၀ ဘဏ္ဍာရေး နှစ်ဝက်အတွက် ကျပ် ၁၉.၁ ဘီလီယံ ရရှိခဲ့သည့်အတွက် ၁၅၀.၉% တိုးတက်ခဲ့ပါသည်။ ဝင်ငွေခွန်ပေးဆောင် ရမှုသည်လည်း ၁၁၄.၀% တိုးတက်ခဲ့ပါသည်။ ရလဒ်များ တိုးတက်ကောင်းမွန်ခြင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍရှိ ရိုးမဘဏ်တွင် ရလဒ်ကောင်းများ ရရှိခဲ့ခြင်း၊ အကြမ်းအမြတ်အချိုးကိုထိန်းသိမ်းထားနိုင်ခြင်း၊ ကုန်ကျစရိတ်များအား လျော့ချနိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကုမ္ပဏီအုပ်စု၏ ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် စုစုပေါင်း အသားတင် အမြတ်ငွေသည် ကျပ် ၁၂.၇ ဘီလီယံ သို့ ရောက်ရှိခဲ့ပြီး ၁၇၄.၈% တိုးတက်ခဲ့ပါသည်။

၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်အတွင်း Available-for-sale ရင်းနှီးမြှုပ်နှံမှုများအား တန်ဖိုးများ ပြန်လည်သင့်ရာတွင် ကျပ် ၆၄.၂ သန်း ဆုံးရှုံးခဲ့ပြီး ဤအပိုင်း၌ ၂၀၁၉ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၃.၅ ဘီလီယံ ဆုံးရှုံးခဲ့ပါသည်။ ကုမ္ပဏီအုပ်စု၏ Available-for-sale ရင်းနှီးမြှုပ်နှံမှုများအား တန်ဖိုးပြန်လည်သင့်မှု အသေးစိပ်အား အောက်ပါအတိုင်း တင်ပြထားပါသည်။

Investments	Carrying Value Before Adjustment	Fair Value Adjustment	Carrying Value after Adjustment
(MMK'000)			
MTSH	2,638,362	(386,102)	2,252,260
MM Group	3,056,458	(1,497,842)	1,558,616
Digital Money Myanmar Ltd.	10,484,352	1,819,769	12,304,121
Total	16,179,172	(64,175)	16,114,997

ထိုသို့ တန်ဖိုးပြန်လည်သင့်ခြင်းကြောင့် ဖြစ်ပေါ်သည့် အရှုံးငွေမှာ YSX နှင့် SGX တို့တွင် စာရင်းဝင်ထားသည့် Myanmar Thilawa SEZ Holdings Public Ltd (“MTSH”) နှင့် Memories Group Limited (“Memories Group) တို့၏ ရှယ်ယာ ဈေးကွက်ပေါက်ဈေးများ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် တန်ဖိုးသင့်အရှုံးဖြစ်ပြီး၊ အမြတ်ငွေမှာ ရိုးမဘဏ်ကပိုင်သည့် Digital Money Myanmar Ltd (“Wave Money”) ၏ ၅% ရှယ်ယာအား မကြာသေးမီကဖြစ်ပေါ်ခဲ့သော ဈေးကွက်တန်ဖိုး ကို အခြေခံတွက်ချက်ခြင်းကြောင့်ရရှိသည့် တန်ဖိုးသင့်အမြတ်ဖြစ်ပါသည်။

၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် တွဲဖက်ကုမ္ပဏီများ၏ အချိုးကျအမြတ်ငွေအနေနှင့် ကျပ် ၅.၇ ဘီလီယံ ရရှိခဲ့ပြီး အဓိက အားဖြင့် Thanlyin Estate Development Co., Ltd နှင့် Chindwin Holdings Pte Limited တို့၏ နိုင်ငံခြားငွေစာရင်းအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲစာရင်းသင့်ရာတွင် အသားတင်ရရှိသည့်အမြတ် ဖြစ်ပါသည်။

ရလဒ်အားဖြင့် ကုမ္ပဏီအုပ်စု၏ အစုရှယ်ယာရှင်များနှင့်သက်ဆိုင်သည့် အမြတ်ငွေသည် ၂၀၁၉ ဘဏ္ဍာနှစ်ဝက်တွင် ကျပ် ၂.၅ ဘီလီယံ ရရှိခဲ့ရာမှ ၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၃.၀ ဘီလီယံအထိတိုးတက်ရရှိခဲ့ပါသည်။

ကုမ္ပဏီ၏အစုရှယ်ယာရှင်များနှင့်သက်ဆိုင်သည့် တစ်စုအပေါ်ရရှိသည့်အခြေခံဝင်ငွေ (Basic EPS) မှာ ၂၀၂၀ ဘဏ္ဍာရေး နှစ်ဝက်တွင် ၁၁၁ ကျပ် ရရှိသည့်အတွက် ၂၁.၉% တိုးတက်ခဲ့ပါသည်။ ရှယ်ယာတစ်စုအတွက် လျော့ကျရရှိမည့် ဝင်ငွေ (Diluted EPS) မှာ ၈၃ ကျပ် ရှိပါသည်။ Diluted EPS အား နောင်တွင်ထုတ်ဝေပေးရမည့် အစုရှယ်ယာများအား ၂၀၂၀ မတ်လ ၃၁ ရက်တွင်ထုတ်ဝေပြီးအနေအထားနှင့် ပျမ်းမျှအခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။

ကုမ္ပဏီ အုပ်စု၏ ၂၀၂၀ မတ်လ ၃၁ ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေကို ၂၀၁၉ စက်တင်ဘာ ၃၀ ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေနှင့် အောက်ပါအတိုင်း ပူးတွဲဖော်ပြအပ်ပါသည်။

Summary Group Balance Sheet

(MMK'000)	As at 31-Mar-2020 (Unaudited)	As at 30-Sep-2019 (Audited)	% Change
ASSETS			
Total current assets	2,612,931,760	2,317,152,720	12.8%
Total non-current assets	760,578,757	788,003,321	(3.5%)
Total assets	3,373,510,517	3,105,156,041	8.6%
LIABILITIES			
Total current liabilities	2,892,929,211	2,720,380,253	6.3%
Total non-current liabilities	17,742,665	61,087,662	(71.0%)
Total liabilities	2,910,671,876	2,781,467,915	4.6%
NET ASSETS	462,838,641	323,688,126	43.0%
EQUITY			
Equity attributable to the equity owners of the Company	344,141,172	214,716,140	
Non-controlling interest	118,697,469	108,971,986	
Total equity	462,838,641	323,688,126	43.0%

လက်ငင်းရပိုင်ခွင့်များသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျပ် ၂,၃၁၇.၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ မတ်လ ၃၁ ရက်နေ့တွင် ကျပ် ၂,၆၁၂.၉ ဘီလီယံအထိ တိုးတက်လာခဲ့ပါသည်။ တိုးတက်လာရသည့် အဓိကအကြောင်းရင်းမှာ ရိုးမဘဏ်၏ ချေးငွေအမျိုးမျိုး၊ Prepayments နှင့် Advances၊ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍနှင့် ကုမ္ပဏီတို့၏ ငွေသားလက်ကျန်များ တိုးတက်လာခြင်းတို့ကြောင့်ဖြစ်ပါသည်။

လက်ငင်းမဟုတ်သော ရပိုင်ခွင့်များသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျပ် ၇၈၈.၀ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ မတ်လ ၃၁ ရက်နေ့တွင် ကျပ် ၇၆၀.၆ ဘီလီယံ သို့ ကျဆင်းခဲ့ပါသည်။ ထိုသို့ ကျဆင်းရသည့် အဓိက အကြောင်းရင်းမှာ Deposit Auction ငွေကြေးဈေးကွက်တွင် ရိုးမဘဏ်မှ ထုတ်ရောင်းခြင်းနှင့် Available-for-sale Financial Assets များအား တန်ဖိုးပြန်လည်သင့်ခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် Memories Group နှင့် MTSH ၏ SGX နှင့် YSX တို့တွင် ဖြစ်ပေါ်ပြောင်းလဲနေသော ရှယ်ယာပေါက်ဈေးများကြောင့် ဖြစ်ပါသည်။

ကုမ္ပဏီအုပ်စု၏ လက်ငင်းပေးရန်တာဝန်မှာ ၂၀၁၉ စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျပ် ၂,၇၂၀.၄ ဘီလီယံမှ ၂၀၂၀ မတ်လ ၃၁ ရက်နေ့တွင် ကျပ် ၂,၈၉၃.၀ ဘီလီယံသို့ တိုးလာပါသည်။ ထိုသို့ တိုးလာရသည့် အဓိကအကြောင်းရင်းမှာ ရှယ်ယာထည့်ဝင်ရန်အတွက် ကြိုတင်ငွေများ ရရှိခြင်း၊ ရိုးမဘဏ်တွင် အပ်နှံငွေတိုးလာခြင်းနှင့် ဝင်ငွေခွန်တိုးတက် လျာထားခြင်းတို့ကြောင့် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူထံမှ ရိုးမဘဏ်သို့ အစုရှယ်ယာထည့်ဝင်ရန်အတွက် ကြိုတင်ငွေ ကျပ် ၅၂.၁၇ ဘီလီယံကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါငွေနှင့်စပ်လျဉ်း၍ နှစ်ဝက်စာရင်းချုပ်ပြီးနောက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရရှိခဲ့ရာ ရိုးမဘဏ်မှ ရင်းနှီးမြှုပ်နှံသူသို့ အစုရှယ်ယာအသစ်ထုတ်ဝေပေးပြီး ဖြစ်ပါသည်။

လက်ငင်းမဟုတ်သော ပေးရန်တာဝန်များမှာ ၂၀၁၉ စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၆၁.၁ ဘီလီယံ ရှိရာမှ ၂၀၂၀ မတ်လ ၃၁ ရက် တွင် ကျပ် ၁၇.၇ ဘီလီယံသို့ ကျဆင်းသွားပါသည်။ ကျဆင်းသွားရသည့် အကြောင်းရင်းမှာ ဘဏ်ချေးငွေအချို့ကို ပြန်လည် ပေးဆပ်ခဲ့သောကြောင့် ဖြစ်ပါသည်။

အစုရှယ်ယာရှင်များ၏ အသားတင်ပိုင်ဆိုင်မှုသည် ၂၀၂၀ မတ်လ ၃၁ ရက် တွင် ကျပ် ၃၄၄.၁ ဘီလီယံ ဖြစ်ပြီး ၂၀၁၉ စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၂၁၄.၇ ဘီလီယံဖြစ်ခဲ့သည်။ ၂၀၂၀ မတ်လ ၃၁ ရက် တွင် ချန်လှပ်ထားသော အမြတ်ငွေမှာ ကျပ် ၈၄.၃ ဘီလီယံ ရှိသည့်အတွက် ၂၀၁၉ စက်တင်ဘာ ၃၀ ရက်တွင် ရှိသော ကျပ် ၈၁.၄ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် မြင့်တက်ခဲ့သည်။

ကုမ္ပဏီ အုပ်စု၏ ရင်းနှီးငွေမှာ ၄၃% တိုးတက်ခဲ့ပြီး၊ အကြောင်းရင်းမှာ Ayala Corporation ထံမှ ကြိုတင်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၈၂.၅ သန်းအား ရရှိခဲ့သောကြောင့်ဖြစ်သည်။ ယင်းငွေအား ရင်းနှီးငွေအဖြစ်ပြောင်းလဲမည့် ချေးငွေ Quasi-equity Loan အဖြစ် စာရင်းသွင်းပါသည်။ သက်ဆိုင်ရာခွင့်ပြုချက်များ ရရှိချိန်တွင် အဆိုပါငွေအား ကုမ္ပဏီ၏ ထည့်ဝင်ပြီးရင်းနှီးငွေ ၂၀% ပြောင်းလဲမည်ဖြစ်ပြီး သာမန်အစုရှယ်ယာများကို အချိုးကျထုတ်ဝေမည်ဖြစ်သည်။

နောက်စာမျက်နှာသို့/-

Summary Group Cash Flow Statement

(MMK'000)	HY 2020 (Unaudited)	HY 2019 (Unaudited)	% change
Net cash (used in) provided by operating activities	(18,064,012)	71,378,324	(125.3%)
Net cash provided by investing activities	25,594,849	49,413,890	(48.2%)
Net cash provided by financing activities	136,568,334	7,686,820	1676.7%
Net increase in cash and cash equivalents	144,099,171	128,479,034	12.2%
Cash and cash equivalents at beginning of the period	384,154,922	222,155,112	72.9%
Cash and cash equivalents at the end of the period	528,254,093	350,634,146	50.7%

ကုမ္ပဏီ အုပ်စု ၏ ငွေသားလက်ကျန်မှာ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကျပ် ၃၅၁.၀ ဘီလီယံ မှ ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကျပ် ၅၂၈.၃ ဘီလီယံထိ တိုးတက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီအုပ်စု၏ ငွေသားနှင့် ဘဏ်လက်ကျန်အများစုမှာ ကုမ္ပဏီနှင့် ရိုးမဘဏ်မှ ဖြစ်ပါသည်။ ၂၀၂၀ မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီအုပ်စုသည် လုပ်ငန်း လည်ပတ်မှုဆိုင်ရာလုပ်ရပ်အတွက် ကျပ် ၁၈.၁ ဘီလီယံ ကို သုံးစွဲခဲ့ပြီး အဓိကအားဖြင့် ရိုးမဘဏ်၏ သုံးစွဲသူများအား ချေးငွေများနှင့် ကြိုတင်ငွေများ တိုးမြှင့်ပေးအပ်ခဲ့သောကြောင့်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ရပ်မှ ရရှိခဲ့သော ကျပ် ၂၅.၆ ဘီလီယံမှာ အဓိကအားဖြင့် ရိုးမဘဏ်၏ အစိုးရငွေတိုက်စာချုပ်များနှင့် ရိုးမဘဏ်၏ အခြားသောငွေကြေးသက်သေခံ လက်မှတ်များကိုရောင်းချခဲ့ ခြင်းကြောင့်ဖြစ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာလုပ်ရပ်မှ ရရှိခဲ့သော ငွေသား ကျပ် ၁၃၆.၆ ဘီလီယံ သည် အဓိကအားဖြင့် ရိုးမဘဏ်သို့ အစုရှယ်ယာထည့်ဝင်မှုရငွေနှင့် ကုမ္ပဏီသို့ Quasi-equity Loan ရငွေတို့ကြောင့် ဖြစ်ပါသည်။

**အနာဂတ်မျှော်မှန်းချက်
ကုမ္ပဏီ အုပ်စုဆိုင်ရာ**

မြန်မာနိုင်ငံ၏ ပထမဦးဆုံး COVID-19 ရောဂါရှိသူလူနာများကို မတ်လအကုန်ခန့်တွင် စတင် တွေ့ရှိခဲ့ပြီး ထိုအချိန်မှစ၍ ဤအစီရင်ခံစာ ရေးသားသည့်အချိန် အထိ ရောဂါပိုးရှိသူလူနာ အယောက် ၂၉၉ ဦးခန့်ကို တွေ့ရှိထားပါသည်။

ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့က ပြည်သူ့ကျန်းမာရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ကြားတွင် ကျင်းပမည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ဖျက်သိမ်းခြင်းအပါအဝင်အခြားသော လူစုလူဝေးဖြင့် ပြုလုပ်ရသောကိစ္စရပ်များကိုဖျက်သိမ်းခြင်း၊ ပြည်သူများကိုအိမ်မှာနေထိုင်ရန်ညွှန်ကြားခြင်း၊ မြို့နယ်တစ်ခုနှင့်တစ်ခု အကြား သွားလာမှုများကိုကန့်သတ်ခြင်း၊ နယ်စပ်ဒေသများတွင် ခရီးသွားလာမှုများကိုတားမြစ်ခြင်း၊ နိုင်ငံတကာလေဆိပ်ကို ပိတ်ထားခြင်းတို့အပါအဝင် တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများကို ချမှတ်ခဲ့ကြပါသည်။ ထိုအခြေအနေများကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားသောကြောင့် စီးပွားရေးကဏ္ဍမှာ နှေးကွေးလေးလံသွား ခဲ့ပါသည်။ နောက်ဆက်တွဲအဖြစ် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ စားဝတ်နေရေးအပေါ် အကျိုးသက်ရောက်ခဲ့ပါသည်။ ထိုအကျိုးသက်ရောက်မှုများသည် မည်ရွေးမည်မျှအထိ သက်ရောက်မှုရှိနိုင်သည်ကို ယခု အချိန်အထိ အတိအကျ ခန့်မှန်းနိုင်ခြင်း

မရှိသေးသကဲ့သို့ စီးပွားရေး လုပ်ငန်းအမျိုးအစားများပေါ်တွင် မူတည်၍ စီးပွားရေး လုပ်ငန်းတစ်ခုစီ၏ ပြန်လည်ဦးမော့လာနိုင်မှု အခြေအနေလည်း ကွာခြားမည် ဖြစ်ပါသည်။

COVID-19 အကျပ်အတည်း စတင်ဖြစ်ပွားကတည်းက FMI ကုမ္ပဏီ၏ အဓိကဦးစားပေးကိစ္စမှာ ဝန်ထမ်းများနှင့် သုံးစွဲသူ ပြည်သူများ၏ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါဖြစ်ပွားလာနိုင်သည့် အန္တရာယ်များကို ကုစားနိုင်မည့်အကာအကွယ်လုပ်ဆောင်မှုများကို ချမှတ်လုပ်ဆောင်ခဲ့ပါသည်။ ထိုလုပ်ဆောင်မှုများနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို နောက်လာမည့် အစီရင်ခံစာတွင် တင်ပြမည်ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါဘေးမှ မည်သည့် အချိန်တွင် ပြန်လည်ဦးမော့လာနိုင်မည်ကို မသေချာမရေရာအဆင့်တွင် ရှိနေသေးသည့်အတွက် ကုမ္ပဏီအုပ်စုအနေဖြင့် အဓိကမကျသည့် လုပ်ငန်းများနှင့် ငွေလုံးငွေရင်း သုံးစွဲမှုများကို ခေတ္တဆိုင်ငံခြင်း၊ ရွှေ့ဆိုင်းခြင်း အပါအဝင် ကုန်ကျစရိတ်များကို စီမံခန့်ခွဲခြင်းနှင့် ငွေသားများကို ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းပေါင်းများစွာကို ကျင့်သုံးခဲ့ပါသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့နှင့် ကုမ္ပဏီအုပ်စု၏ အကြီးတန်းအမှုဆောင်အရာရှိများသည် ၎င်းတို့၏ လစာနှင့်ခံစားခွင့်များကို မိမိသဘောဆန္ဒအလျောက် ၂၀၂၀ပြည့်နှစ် မေလ ၁ ရက်နေ့မှ စတင်၍ ခြောက်လစာကို ၂၅% လျော့ယူခံစားခဲ့ကြပါသည်။ အလယ်အလတ်အဆင့် စီမံခန့်ခွဲသူများကလည်း သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းအခြေအနေများကို မူတည်၍ သုံးလမှ ခြောက်လအထိ လစာငွေများလျော့ယူခဲ့ကြပါသည်။ ယခုကဲ့သို့ ခက်ခဲသောကာလအတွင်း ဉာဏ်ပညာရင့်ကျက်မှု၊ စိတ်အား ထက်သန်မှုနှင့် ကြံ့ကြံ့ခိုင်ခိုင်မှုတို့ဖြင့် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသော ဝန်ထမ်းများ အားလုံးကို ကုမ္ပဏီအုပ်စုအနေဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်လိုပါသည်။

လက်ရှိစီးပွားရေးအခြေအနေသည် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ပြည့်နှက်၍ စီးပွားရေးကဏ္ဍသည်လည်း နှေးကွေးလေးလံ နေသော်လည်း COVID-19 အချိုးအကွေ့ကို အခြေပြု၍ ကုမ္ပဏီအုပ်စု၏ အချို့သော စီးပွားရေး လုပ်ငန်းများ အထူးသဖြင့် ရိုးမဘဏ်နှင့် ပန်းလှိုင်စီလုံဆေးရုံတို့၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်စေရန် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ ကျွန်တော်များအနေနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် ယုံကြည်စိတ်ချပြီး ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုကို ဆက်လက်မြင်တွေ့နေရပြီး မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာမည်ဟု မျှော်မှန်းထားပါသည်။

ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍဆိုင်ရာ

ဤ ကဏ္ဍတွင် ကုမ္ပဏီ၏ အဓိက ရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းမှာ ရိုးမဘဏ်လီမိတက် ဖြစ်ပါသည်။

COVID-19 ရောဂါကပ်ဘေးအခြေအနေကို တုန့်ပြန်နိုင်ရန်အတွက် ရိုးမဘဏ်၏ စီမံခန့်ခွဲမှုအဖွဲ့သည် စီးပွားရေး လုပ်ငန်းများ ဆက်လက်ရပ်တည်ရေးအစီအစဉ် (BCP) ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး လာမည့် (၁၂) လမှ (၁၈) လအတွင်း ဘဏ်၏ စီးပွားရေး လုပ်ငန်းအပေါ် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို စောင့်ကြည့်လေ့လာ အကဲခပ်ခဲ့ ကြပါသည်။ BCP သည် အောက်ပါ ကဏ္ဍများအား အဓိကထားခဲ့ပါသည်။

၁။ သုံးစွဲသူ ပြည်သူများအား ထောက်ပံ့ခြင်း

ရိုးမဘဏ်၏ ဦးစားပေးလုပ်ငန်းမှာ COVID-19 ကာလတလျှောက်လုံးတွင် သုံးစွဲသူပြည်သူများ အားလုံးကို ထောက်ပံ့ပေးရန် ဖြစ်သည့်အတွက် ဘဏ်အနေဖြင့် အောက်ပါ နည်းလမ်းများကို အကောင်အထည် ဖော်ခဲ့ပါသည်။ (က) ဝင်ငွေရရှိမှု မသေချာမရေရာမှုများ မြင့်တက်လာသည့်အတွက် သုံးစွဲသူများအနေဖြင့် ဘဏ္ဍာရေးအရ အခက်အခဲမဖြစ်စေရန်အတွက် (ဇ) လအထိ ချေးငွေအရင်းပြန်ဆပ်မှု ဆိုင်းငံ့ပေးမည့် အစီအစဉ်ကို စတင်ခဲ့ပါသည်။ (ခ) သုံးစွဲသူပြည်သူများ ပုံမှန် အသုံးပြုနိုင်ရေးကို အထောက်အကူပြုသည့် ဆက်သွယ်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ (ဂ) သုံးစွဲသူ ပြည်သူများကို ပြည့်စုံစွာထောက်ပံ့ပေးနိုင်ရန်အတွက် ဘဏ်၏ ဖွဲ့စည်းပုံများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပြန်လည်ညှိနှိုင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ ယခုဖြစ်ပေါ်နေသော စီးပွားရေးသက်ရောက်မှုများသည် ရေတိုကာလတွင် ချေးငွေပြန်လည် မပေးဆပ်နိုင်မှုများစွာ ဖြစ်ပေါ်လာနိုင်ပြီး၊ အလယ်အလတ်ကာလနှင့် ရေရှည်ကာလတို့တွင် ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသောချေးငွေများ (Non-performing Loan) အပေါ်တွင် သက်ရောက်မှုများ ရှိလာနိုင်ပါသည်။

၂။ ဝန်ထမ်းများအား ထောက်ပံ့ခြင်း

ရိုးမဘဏ်၏ အဓိက ရည်ရွယ်ချက်မှာ COVID-19 ရောဂါပိုးနှင့် ဝန်ထမ်းများ ထိတွေ့မှု မဖြစ်စေရန် ကာကွယ်ပေးရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းသည် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် နိုင်ငံတဝန်းရှိ ဘဏ်ခွဲကွန်ရက်များကို ဆက်လက်ဖွင့်လှစ်ထားပြီး လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် အလွန်အရေးကြီး ပါသည်။ ဘဏ်အနေဖြင့် ဘဏ်ခွဲများနှင့် နည်းပညာ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်၊ လုံခြုံရေးကို တိုးတက်စေရန်နှင့် ကျန်းမာရေးနှင့်ဆေးဝါးထောက်ပံ့မှုများ တိုးမြှင့်ပေးရန်လုပ်ငန်းရပ်များတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် အစီအစဉ်များကို ချမှတ်ခဲ့ပါသည်။ ဝန်ထမ်းများကို အကာအကွယ်ပေးရန်နှင့် ထောက်ပံ့မှုပေးအပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များပြုလုပ်ရသည့်အတွက် ကုန်ကျစရိတ်များတိုးလာပြီး ဘဏ္ဍာရေးအရ မြတ်စွန်းနိုင်မှု လျော့ကျနိုင်ပါသည်။

၃။ လက်ကျန်စာရင်းတောင့်တင်းခိုင်မာခြင်း

ရိုးမဘဏ်သည် ရင်းနှီးမြှုပ်နှံသူအသစ်ထံမှ ရှယ်ယာထည့်ဝင်ငွေ ကျပ် ၅၄ ဘီလီယံကို လက်ခံရရှိထားပါသည်။ ထိုငွေကြောင့် ဘဏ်၏ ပိုင်ဆိုင်မှုနှင့် ငွေသားထားရှိရန်အချိုးကို ပြဋ္ဌာန်းထားသော စံနှုန်းများထက် ပိုမိုမြင့်မားခိုင်မာမည် ဖြစ်ပါသည်။ ဘဏ်၏ ချေးငွေဆုံးရှုံးနိုင်မှုနှင့် စီးပွားရေးအကျိုးသက်ရောက်မှုများကို ပိုမိုကောင်းမွန်စွာ ထိန်းကျောင်းနိုင်ရန်အတွက် ချေးငွေအသုံးပြုသူ ပြည်သူများ၏ အခြေအနေကိုသုံးသပ်၍ အပြုသဘောဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအခြေအနေ ယိုယွင်းမှုများကို ကြိုတင်တွက်ဆပြီး ဆောင်ရွက်ရန်များကို အချိန်နှင့်တပြေးညီ သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ ငွေသားပိုင်ဆိုင်မှုကို စီမံခန့်ခွဲခြင်း

ရိုးမဘဏ်သည် အကျပ်အတည်းကာလမတိုင်မီ ပုံမှန်စီးပွားရေးလုပ်ငန်းများလည်ပတ်နေသည့်အချိန်ထက် ငွေသား ပိုင်ဆိုင်မှုကို ပိုမိုထားရှိနိုင်ရန် အစီအစဉ်များကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါသည်။ ထိုသို့ ငွေသားပိုင်ဆိုင်မှုကို ပိုမိုထားရှိခြင်းဖြင့် သုံးစွဲသူများက လိုအပ်သည့်အခါတွင် ချက်ချင်း ထုတ်ပေးနိုင်ရန် ကြိုတင် ပြင်ဆင် ထားခြင်း ဖြစ်သည်။ ထိုလုပ်ဆောင်ချက်သည် အချို့သော တိုင်းဒေသကြီး၏ Lock-down ချထားသည့် ဧရိယာများတွင် မရှိမဖြစ် လိုအပ်ချက် တစ်ခု ဖြစ်လာပါသည်။ ဘဏ်၏ လက်ထဲတွင် ငွေသားပိုင်ဆိုင်မှု တိုးမြှင့်ကိုင်ဆောင်ထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘဏ္ဍာရေး သက်ရောက်မှုမှာ ငွေသား

ကိုင်းဆောင်ထားခြင်းကြောင့် အတိုးဝင်ငွေမရနိုင်သဖြင့် စုစုပေါင်း အသားတင် ဝင်ငွေရရှိမှု လျော့နည်းနိုင်ပါသည်။ အဆိုပါ ငွေသားကိုင်းဆောင်မှု အခြေအနေကိုလည်း COVID-19 အခြေအနေ ပြောင်းလဲလာသည်နှင့် အမျှ ပြန်လည် သုံးသပ်သွားမည် ဖြစ်ပါသည်။

ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍဆိုင်ရာ

ဤ ကဏ္ဍတွင် ကုမ္ပဏီ၏ အဓိက ရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းမှာ ပန်းလှိုင်စီလုံ ဆေးရုံ ဖြစ်ပါသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ်သို့မရောက်ရှိမီ မြန်မာနိုင်ငံတွင် ပထမဦးဆုံး COVID-19 လူနာကို စတင်မတွေ့ရှိစဉ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းကပင် ဆေးရုံ၏ စီမံခန့်ခွဲမှုအဖွဲ့သည် ဖြစ်လာနိုင်ချေရှိသော ကပ်ရောဂါအတွက် ကြိုတင် အစီအမံများ ပြုလုပ်ခဲ့ပါသည်။

ဆေးရုံလူနာများ၊ ဧည့်သည်များနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးအနေဖြင့် သတ်မှတ်၍ သိသာသော ဝင်ငွေလျော့ကျခြင်း၊ ထောက်ပံ့မှု ယန္တရားတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင်တွက်ဆလျက် ဆေးရုံ စီမံခန့်ခွဲမှုအဖွဲ့သည် ထိုအခြေအနေကို ကုစားနိုင်ရန်အတွက် နေရာအခင်းအကျင်း၊ ဝန်ထမ်း၊ စနစ်နှင့် အထောက်အပံ့ ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အစီအစဉ်များချမှတ်ခဲ့ပါသည်။ ဆေးရုံဝင်ငွေအပေါ်တွင် ကြီးမားသောသက်ရောက်မှု များရှိလာနိုင်သည်ကို ကြိုတင်တွက်ဆထားသည့်အတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အလေးပေးဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဝန်ဆောင်မှုဆက်လက်ပေးနိုင်ရန် လုပ်ငန်းအသစ်ဖြစ်သော Tele-medicine လုပ်ငန်းကို စတင် လုပ်ဆောင် ခဲ့ပါသည်။

ယခုအချိန်တွင် COVID-19 ကပ်ရောဂါ၏ ဖြစ်ပွားနေမည့် အချိန်ကာလနှင့် ၎င်း၏ အကျိုးသက်ရောက်မှုများကို မည်သူမျှ ရှင်းလင်းစွာ မသိရှိကြသေးပါ။ သို့ရာတွင် ၂၀၂၀ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ဆေးရုံ ပထမ နှစ်ဝက်၏ ဘဏ္ဍာရေး စွမ်းဆောင်ရည်မှာ သတ်မှတ်ထားသော ဘက်ဂျက်နှင့်ကိုက်ညီမှုရှိသည်ကိုတွေ့ရပါသည်။ ဆေးရုံစီမံ ခန့်ခွဲသူများအနေဖြင့် စောလျင်စွာ ကြိုတင်ပြင်ဆင်ခဲ့သော ဆောင်ရွက်ချက်များကြောင့် ဆေးရုံသည် ဖြစ်ပေါ်လာသော အခက်အခဲများမှနေ၍ အန္တရာယ်ကင်းရှင်းစွာ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ပါသည်။

အိမ်ရာဖော်ထုတ်တည်ဆောက်မှုကဏ္ဍ

ဤကဏ္ဍတွင် ကုမ္ပဏီ၏ အဓိကရင်းနှီးမြှုပ်နှံမှုမှာ Star City စီမံကိန်း နှင့် Yoma Central စီမံကိန်းတို့ ဖြစ်ကြပြီး ထိုစီမံကိန်း နှစ်ခုစလုံးမှာ Yoma Land အမှတ်တံဆိပ်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော အထင်ကရ စီမံကိန်းကြီးများဖြစ်ကြပါသည်။

City Loft @ Star City သည် Star City အိမ်ရာဖော်ထုတ်တည်ဆောက်ရေး လုပ်ငန်း၏ အဓိက ဝင်ငွေရှာဖွေပေးနေသော လုပ်ငန်းတစ်ခု အဖြစ် ဆက်လက် ရပ်တည်လျက် ရှိပြီး စတင်ဖွင့်လှစ် ရောင်းချခဲ့သော အခန်းပေါင်း ၄၅၅ ခန်း၏ ၉၀% ကို ရောင်းချပြီးဖြစ်သောကြောင့် ကောင်းမွန်သော ဝယ်လိုအားရှိနေသည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် ပထမ နှစ်ဝက် ခြောက်သွေ့ရာသီတွင် City Loft @ Star City စီမံကိန်းတည်ဆောက်မှုများအား အရှိန်အဟုန်မြှင့်တင်နိုင်ပြီး နောက်ထပ် တိုက်ခန်းများ ဆက်လက်ရောင်းချနိုင်သည့်အတွက် ဝင်ငွေစာရင်းဝင်နိုင်မှုတိုးတက်လာမည်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ City Loft @ Star City အခန်းများ ရောင်းချခြင်းမှ ဝင်ငွေအဖြစ်စာရင်းဝင် သတ်မှတ်ရန် ကျပ်

၂၃ ဘီလီယံ ကျော် ရှိပါသည်။ ထိုအပြင် ကုမ္ပဏီအုပ်စုသည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အခြားသော နေရာများတွင်လည်း City Loft ကဲ့သို့ အိမ်ရာများ ဆက်လက် တိုးချဲ့ ဆောက်လုပ်သွားရန် မြေနေရာစတင်ရှာဖွေလျက် ရှိကြောင်းတင်ပြအပ်ပါသည်။

ခရီးသွားကဏ္ဍ

ဤ ကဏ္ဍတွင် ကုမ္ပဏီ၏ အဓိက ရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းမှာ Memories Group Limited ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍမှာ COVID-19 ကပ်ရောဂါဘေးကြောင့် ပြင်းထန်စွာ ထိခိုက်ခံခဲ့ရပြီး လာမည့်လ အနည်းငယ်အထိ စီးပွားရေးအပေါ်သက်ရောက်မှုများ ရှိနိုင်ပါသည်။ Customer များအကြိုက်နှင့် ဈေးကွက် လိုအပ်ချက် အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သောကြောင့် ခရီးသွားကဏ္ဍတစ်ခုလုံးအနေဖြင့် စီးပွားရေး နည်းဗျူဟာများကိုလည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ လုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။

Memories Group သည် ယခု ဖြစ်ပေါ်လာသော လုပ်ငန်း အခြေအနေ ကျဆင်းမှုကို အခြေခံ၍ မဟာဗျူဟာကျစွာ ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်း၊ ခရီးသွားလုပ်ငန်း ထုတ်ကုန်အသစ်များနှင့် အတွေ့အကြုံအသစ်များကို တီထွင်ဖန်တီးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ သို့မှသာ ခရီးသွားလုပ်ငန်း ဈေးကွက် ဝယ်လိုအားမြှင့်တက်လာသည့်အခါတွင် အဆင်သင့်ဖြစ်နေမည် ဖြစ်ပါသည်။ ကုမ္ပဏီအုပ်စု၏ အခြားရင်းနှီးမြှုပ်နှံမှုများနှင့် ယှဉ်လျှင် ဤလုပ်ငန်းသည် လုပ်ငန်းနယ်ပယ်သစ်တစ်ခုအဆင့်တွင်သာရှိနေပြီး ရေရှည်မဟာဗျူဟာမြောက် တိုးတက်မှုများကို မျှော်မှန်း၍ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့၏ အမိန့်အရ

ထွန်းထွန်း
အမှုဆောင်ဒါရိုက်တာ
၂၀၂၀ ခုနှစ် ၊ ဇွန်လ (၂၉) ရက်

First Myanmar Investment Public Co., Ltd.
YSX Code 00001
The Campus
1 Office Park, Rain Tree Drive
Pun Hlaing Estate, Hlaing Thayar Township,
Yangon 11401, Myanmar
Tel: (01) 3687766
www.fmi.com.mm

INTERIM RESULTS - MANAGEMENT DISCUSSION & ANALYSIS

The Board of Directors of First Myanmar Investment Public Co., Ltd (“Company”), and with its subsidiaries (“Group”), wishes to announce the release of the Company’s unaudited interim financial statements for the six-month period ended 31st March 2020 (“HY 2020”).

For meaningful comparison, the Company’s management uses its interim financial report covering the period 1st October 2018 to 31st March 2019 (“HY 2019”). The discussion and analysis are provided as below:

KEY HIGHLIGHTS

Summary of Group Statement of Comprehensive Income

(MMK'000)	HY 2020 (Unaudited)	HY 2019 (Unaudited)	% Change
Revenue	177,108,555	149,201,865	18.7%
Cost of sales	(102,621,964)	(89,581,120)	14.6%
Gross profit	74,486,591	59,620,745	24.9%
<i>Gross margin</i>	<i>42%</i>	<i>40%</i>	
Administrative expenses	(51,698,601)	(54,286,838)	(4.8%)
Finance expenses	(5,143,037)	(4,226,148)	21.7%
Other gains or (losses)	1,564,119	453,654	244.8%
Share in (loss) profits of associates and joint ventures, net of tax	(68,379)	6,067,886	(101.1%)
Profit before income tax	19,140,693	7,629,299	150.9%
Income tax expense	(6,418,747)	(2,999,663)	114.0%
Profit for the period	12,721,946	4,629,636	174.8%
Fair value adjustment of available-for-sale investments	(64,175)	(3,517,881)	(98.2%)
Share of other comprehensive income of associates	5,675,942	-	NM ¹
Other comprehensive income (loss) for the period, net of tax	5,611,767	(3,517,881)	(259.5%)
Total comprehensive income for the period	18,333,713	1,111,755	1,549.1%
Profit attributable to:			
Owners of the Company	2,996,463	2,457,535	
Non-controlling interests	9,725,483	2,172,101	
	12,721,946	4,629,636	
Earnings per share			
Basic (MMK)	111	91	21.9%
Diluted (MMK)	83	91	(8.7%)

¹ NM – Not Meaningful

The Group's total revenue for the six months, HY 2020 increased by 18.7% to MMK 177.1 billion as compared to MMK 149.2 billion in HY 2019.

Below is the breakdown of revenue by business segment: -

(MMK'000)	HY 2020 (Unaudited)	HY 2019 (Unaudited)	% Change
Financial services	159,201,128	134,574,014	18.3%
Healthcare services	17,873,647	14,594,071	22.5%
Rental income	27,000	27,000	0%
Dividend income	6,780	6,780	0%
Total	177,108,555	149,201,865	18.7%

The main driver of increase in Group revenue is financial services. Revenue generated from the financial services segment increased by 18.3% from MMK 134.6 billion in HY 2019 to MMK 159.2 billion in HY 2020. The increase in revenue is primarily due to interest income contributed by demand loan, overdrafts, hire purchase, mortgage loan, microfinance and smart credit.

The Group also recorded a higher revenue of MMK 17.9 billion from its healthcare segment in HY 2020 as compared to MMK 14.6 billion in HY 2019 despite the negative impact of the COVID-19 pandemic. The 22.5% increase in revenue is due to clinical and ancillary services such as reinstatement of overseas specialist registration, orthopedics, general surgery, internal medicine and cardiology.

The gross profit has improved by 24.9% to MMK 74.5 billion in HY 2020, as compared to MMK 59.6 billion in HY 2019. The increase was mainly due to the improvement in gross profit margin contributed by financial services, Yoma Bank Limited. The gross profit margin of healthcare services remains the same due to the increase in direct medical costs in HY 2020.

Further, the Group's administrative expenses decreased from MMK 54.3 billion in HY 2019 to MMK 51.7 billion in HY 2020. The administrative expenses were mainly made up of staff costs, specific provision on loans and advances and repossessed properties, professional fees, the depreciation of property, plant and equipment, medium-term leases of premises, digital marketing and promotion expenses, technology expenses, travelling costs and directors' remuneration.

The decrease in administrative expenses is mainly related to lower professional fees, the depreciation of property, plant and equipment, reduced marketing and promotion expenses, reduced office rental expenses, travelling and related costs, and reduction in directors' remuneration in financial services segment.

Finance expenses increased by 21.7% from MMK 4.2 billion in HY 2019 to MMK 5.1 billion in HY 2020. Interest expenses on borrowings increased in the six months ended HY 2020 is due to higher average borrowing over the course of period combined as compared to HY 2019. Total borrowings, however decreased as at 31 March 2020 to MMK 35.0 billion as compared to MMK 81.5 billion as at 30 September 2019 following the repayment of certain facilities, with the proceeds from the private placement exercise from Ayala Corporation.

For other gains or losses, HY 2020 shows a gain of MMK 1.6 billion, which is higher than HY 2019. Below is the detail breakdown:

(MMK'000)	HY 2020 (Unaudited)	HY 2019 (Unaudited)
Loss on disposal of available-for-sale investments	-	(4,151)
Gain on disposal of property, plant and equipment	22,200	11,970
Gain on foreign currency exchange, net	1,787,072	2,967,739
Gain on write-off of unclaimed dividend	3,164	
Write-off of unsuccessful business development	-	(1,769,086)
Write-off of investment in associates	(187,363)	-
Write-off of available-for-sale investments	-	(258,941)
Capital gains tax	(2,220)	(429,925)
Write-off of tangible assets	(58,734)	(63,952)
Total Other Gains	1,564,119	453,654

The write-off of investment in associates of MMK 187.4 million is due to a write-off of initial development cost of Star City @ Thanlyin Estate Development. The gain on foreign currency exchange decrease to MMK 1.8 billion in HY 2020 and the gain is mainly due to unrealized foreign exchange gains on currency translation of US dollar denominated loans of the Group. The loss of MMK 58.7 million is due to a write-off of property and equipment by Yoma Bank Limited.

The Group recorded a share of losses of associates and joint ventures in HY 2020. Detailed breakdown is as below:

(MMK'000)	Stake	Group Share of (Loss)/Profit	
		HY 2020 (Unaudited)	HY 2019 (Unaudited)
FMI Garden Development Co., Ltd	47.50%	(50,264)	(89,082)
Thanlyin Estate Development Co., Ltd	30.00%	286,385	6,188,269
Pun Hlaing Link Services Co., Ltd	30.00%	1,393	70,483
Chindwin Holdings Pte Ltd	30.00%	(426,547)	31,901
LSC-FMI Co., Ltd	50.00%	(214)	(217)
Meeyatha International Hotel Ltd	20.00%	(104,636)	(64,527)
FMI Decaux Co.,Ltd	40.00%	225,504	(68,941)
Total Share of (Loss)/ Profit		(68,379)	6,067,886

The Group's share of profits from associates and joint ventures decreased by 101.1 % from MMK 6.1 billion in HY 2019 to loss of MMK 68.4 million in HY 2020. This reduction in the share of losses was mainly due to the decrease in net earnings from the real estate sector as compared to profit of MMK 6.2 billion in HY 2019, where revenue was primarily driven by fair value gains of investment properties from Thanlyin Estate Development Co., Ltd. The Group's share of loss MMK 426.5 million in Chindwin Holdings Pte Ltd mainly arise from provision of currency translation loss, follows the concept of prudence.

Profit before income tax increased by 150.9% in HY 2020 to MMK 19.1 billion as compared to MMK 7.6 billion in HY 2019, despite the 114.0% increase in income taxes, resulting mainly from the revenue growth of financial services segment. The increase is primarily due to the improvement in results of Yoma Bank, managing gross profit margin and operating expenses effectively. As a summary, the Group net profit in HY 2020 increased by 174.8% to MMK 12.7 billion.

In HY 2020, the losses of MMK 64.2 million from fair value adjustment of available-for-sale investments while that of HY 2019 is losses of MMK 3.5 billion. Shown below is the details of Group's fair value adjustment for available-for-sale investments.

Investments (MMK'000)	Carrying Value Before Adjustment	Fair Value Adjustment	Carrying Value after Adjustment
MTSH	2,638,362	(386,102)	2,252,260
MM Group	3,056,458	(1,497,842)	1,558,616
Digital Money Myanmar Ltd.	10,484,352	1,819,769	12,304,121
Total	16,179,172	(64,175)	16,114,997

The loss in fair value adjustment is due to the Company investment in Myanmar Thilawa SEZ Holdings Public Co.,Ltd ("MTSH") and Memories Group Limited ("Memories Group"), both of which are companies listed on YSX and SGX respectively, and the fair value gains of Digital Money Myanmar Ltd ("Wave Money") via a 5% shareholding held by Yoma Bank, based on the recent market transaction.

For the HY 2020, the Group had a share of MMK 5.7 billion of other comprehensive income of its associate. The gain is due to the net of the foreign currency translation adjustments of Thanlyin Estate Development Limited and Chindwin Holdings Pte Limited.

As a result of the above, the Group recorded a net profit attributable to equity holders of the Company of MMK 3.0 billion in HY 2020 as compared to a net profit of MMK 2.5 billion in HY 2019.

As a net profit was incurred to profit attributable to equity holders of the Company, the basic earnings per share ("EPS") of MMK 111, increased by 21.9% in HY 2020 and diluted EPS of MMK 83. The weighted average number of shares issue for the purpose of calculating diluted earnings per share has been adjusted assuming that any dilutive convertible securities were duly exercised as at 31 March 2020.

A summary statement of financial position for the group, together with a comparative statement as at the end of the immediately preceding financial year, 30 September 2019.

Summary of Group Balance Sheet

(MMK'000)	As at 31-Mar-2020 (Unaudited)	As at 30-Sep-2019 (Audited)	% Change
ASSETS			
Total current assets	2,612,931,760	2,317,152,720	12.8%
Total non-current assets	760,578,757	788,003,321	(3.5%)
Total assets	3,373,510,517	3,105,156,041	8.6%
LIABILITIES			
Total current liabilities	2,892,929,211	2,720,380,253	6.3%
Total non-current liabilities	17,742,665	61,087,662	(71.0%)
Total liabilities	2,910,671,876	2,781,467,915	4.6%
NET ASSETS	462,838,641	323,688,126	43.0%

EQUITY

Equity attributable to the equity owners of the Company	344,141,172	214,716,140	
Non-controlling interest	118,697,469	108,971,986	
Total equity	462,838,641	323,688,126	43.0%

Current assets increased from MMK 2,317.2 billion as at 30 September 2019 to MMK 2,612.9 billion as at 31 March 2020. The increase was mainly due to the bank's loan portfolio, prepayments and advances, and increase in cash and cash equivalents in financial services segment and the Company.

Non-current assets decrease from MMK 788.0 billion as at 30 September 2019 to MMK 760.6 billion as at 31 March 2020. This decrease is primarily due to the sales of money market (deposit auction) by Yoma Bank as well as the fair value adjustments of available-for-sale financial assets, particularly the quoted market securities price of Memories Group and MTSH.

Current liabilities increase to MMK 2,893.0 billion as at 31 March 2020 as compared to MMK 2,720.4 billion as at 30 September 2019 which is mainly due to increase in advances for share subscription and bank deposits from customers at Yoma Bank, and provision for income taxes. Advances for share subscription of MMK 52.17 billion were received for the subscription of the Bank's capital by the investor. Subsequent to reporting period, the Bank has received CBM approval and such fund has already been used to issue new shares to the investor.

Non-current liabilities decreased from MMK 61.1 billion as at 30 September 2019 as compared to MMK 17.7 billion as at 31 March 2020. The decrease was primarily due to the repayment of bank borrowings.

As at 31 March 2020, net asset attributable to equity owners stood at MMK 344.1 billion as compared to MMK 214.7 billion as at 30 September 2019. The retained profits as at 31 March 2020 slightly increased to MMK 84.3 billion as compared to MMK 81.4 billion as at 30 September 2019.

The Group's equity grew at a rate of 43% which is attributable to the private placement proceeds of US\$ 82.5 million from Ayala Corporation, which is recorded as a quasi-equity loan. Upon the regulatory approvals, ordinary shares of the company equivalent to 20% of the enlarged total share capital of the Company will be issued for the conversion of the quasi-equity loan.

Summary of Group Cash Flow Statement

(MMK'000)	HY 2020	HY 2019	% change
	(Unaudited)	(Unaudited)	
Net cash (used in) provided by operating activities	(18,064,012)	71,378,324	(125.3%)
Net cash provided by investing activities	25,594,849	49,413,890	(48.2%)
Net cash provided by financing activities	136,568,334	7,686,820	1676.7%
Net increase in cash and cash equivalents	144,099,171	128,479,034	12.2%
Cash and cash equivalents at beginning of the period	384,154,922	222,155,112	72.9%
Cash and cash equivalents at the end of the period	528,254,093	350,634,146	50.7%

Group cash and cash equivalents stood at MMK 528.3 billion as at 31 March 2020 as compared to MMK 351.0 billion as at 31 March 2019. The majority of cash and bank balances as at 31 March 2020 were bank balances of the Company and Yoma Bank. As at 31 March 2020, the Group used MMK 18.1 billion in operating activities, mainly due to the increase in loans and advances to customers by Yoma Bank. The MMK 25.6 billion of cash generated from investing activities was primarily due to the sales of government bonds and other securities by Yoma Bank. The MMK 136.6 billion of cash generated from financing was mainly due the receipt of proceeds from the share subscription in Yoma Bank and Quasi-equity loan in the Company.

Forward Outlook

The Group

Myanmar reported its first COVID-19 cases at the end of March, since then approximately 300 people have been diagnosed with the Covid-19 virus. Both the Union Government and Regional Government have implemented strict measures for public health aimed at limiting the spread of the COVID-19 virus, including shutting down of international airports, limiting movement of the people at the borders, restricting residents' movements between townships, issuance of stay-home orders and the cancellation of mass public gatherings, including the Myanmar New Year celebration between 10-19 April 2020. As a result, business activities have slowed down with supply chain and trade flow disruptions, and the consequential impact on business and consumer expectations. The impact from these measures remains uncertain and will vary in each of the businesses depending on the type of business and pace of recovery in each business.

Since the beginning of the COVID-19 crisis, the Group's priority remains with the health and wellbeing of its employees and customers and it has put in place a range of health and safety measures to mitigate their risks. The cost of these measures to the Group will be reflected in the coming quarters. As the recovery from the COVID-19 pandemic remains uncertain, the Group has taken numerous steps to manage costs and preserve cash, including the suspension and deferral of non-essential operating and capital expenditures.

Furthermore, the Board and the Group's senior management will take voluntary reductions in directors' fees and salaries of 25 per cent starting 1 May 2020 for the next six months, while middle management executives will also take a voluntary salary reduction reflective of each business unit's expected performance over the next three to six months. The Group is grateful to all of its employees who have contributed to this collective effort with professionalism, resilience and dedication during these difficult times.

Despite the challenging business environment and economic slowdown, the COVID-19 pandemic has presented opportunities for the Group to accelerate the digital transformation of some of its businesses, most notably at Yoma Bank and Pun Hlaing Siloam Hospitals. We expect to see continued investor interest in Myanmar which will bring about meaningful strategic investment in these businesses and underscore the confidence in the future of Myanmar and in the Group.

Financial Services

The Company's primary participation in this sector is the investment in Yoma Bank Limited.

In response to the COVID-19 pandemic, Yoma Bank's management has since implemented a Business Continuity Plan ("BCP") to monitor and assess the likely impact on its business in the next 12 to 18 months. The BCP's focus has been in the following areas:

1. Supporting customers

The Bank's focus has been to support all customers through the COVID-19 pandemic. The Bank has implemented various measures including: (a) launching of Principal Loan Repayment Deferral Program of up to 6 months to soften the financial commitments for customers as revenue uncertainty has increased; (b) increased regular and structured communication with the customers; and (c) aligning the Bank's internal organization, policies and processes to ensure customers will be supported. The likely financial impact will see increased short-term delinquencies and potential mid to long term impacts on the non-performing portfolio.

2. Supporting its people

The Bank's primary aim has been to protect, support and prevent its people from exposure to COVID-19 virus. With banking begin an essential service in Myanmar, maintaining our branch operations have been paramount in the continuation of banking business operations. The Bank has invested in upgrading its branch and technology infrastructure, improving physical security, increasing medical and health coverage and actively implementing social distancing protocols. The likely financial impact will see increased expenses resulting from investment to support and protect its people.

3. Maintaining a strong balance sheet

The Bank has received proceeds of MMK 54 billion from share subscription from the new investor, which will increase the Bank's equity and Capital Adequacy Ratio way above prescribed standards. The Bank is proactively reassessing its customer risk grading at a portfolio level to better understand the likely economic impact of the deterioration of its credit portfolio. The likely financial impact will see the Bank increase provisioning in anticipation of the deterioration of the economic environment. This will be assessed as the COVID-19 situation develops.

4. Managing liquidity

The Bank has instituted internal processes to keep the Bank's liquidity position to be more liquid than trading under normal business activities pre-crisis. This has been a preventative measure to ensure its customers have access to cash when and as they need it. It has also been necessary given lock-down of geographic areas particularly in regional locations. The likely financial impact will see the Bank holding increased cash on hand reducing the net interest income given the non-earning nature of cash. These holding levels will continue to be assessed in accordance with the development of the COVID-19.

Healthcare

The Company's primary participation in this sector is the investment in Pun Hlaing Siloam Hospitals.

Well before COVID-19 became a global pandemic and before the first COVID-19 case was announced in Myanmar, the hospital management started planning in January 2020 in preparation for a possible wider outbreak in Myanmar.

In anticipation of significant revenue loss, possible disruption in supply chain and with patient, visitors and staff safety in mind, the hospital management put in place specific action plans on space, staff, system and supplies to mitigate the situation. In light of significant impact on throughout and revenue, the hospital management put in order of its financial management to ensure liquidity and solvency. In addition, the hospital management also responded to the adversity around by looking at opportunities to set up new service lines based on tele-medicine.

The duration and impact of the COVID-19 pandemic remains unclear at this time. Notwithstanding the financial performance for the half year ended 31 March 2020 have been performing in line with the budget, the hospital management is cautiously optimistic for the early intervention action plan that will help to ride out the storm.

Real Estate

The Company's primary participation in this sector is the investment in Star City Project and Yoma Central Project which are flagship projects carried out under Yoma Land brand.

City Loft @ Star City remains the key driver of Star City's development business supported by healthy demand with 90% of the 455 launched units already sold or booked. As the construction of City Loft @ Star City picks up in the HY 2020 dry season, the residual revenue recognition from the sold units will be complemented by additional sales, including from further launches, to create a sustainable revenue stream for Yoma Land's development business. As at 30 September 2019, the unrecognized revenue in relation to the sales of City Loft @ Star City amounted to more than approximately MMK 23 billion. The Group has also started to explore the expansion of the City Loft product in other locations in Yangon and Mandalay.

Tourism

The Company's primary participation in this sector is the investment in Memories Group.

The outlook of Myanmar's tourism industry has been severely impacted by the COVID-19 pandemic, and its adverse impact on business volume is expected to continue in the next few months. Customers' preferences and markets are expected to change, and the industry will have to adapt accordingly. The Memories Group will use this period of downturn to review strategically and make necessary adjustments, create new tourism products and experiences, to be ready when the demand for travel recovers. As this investment is a relatively new entry in the Group's investment portfolio, the Company will continue to support this investment in view of long-term strategic growth.

By Order of the Board

Tun Tun
Executive Director
29 June 2020

First Myanmar Investment Public Co., Ltd.
YSX Code 00001
The Campus
1 Office Park, Rain Tree Drive
Pun Hlaing Estate, Hlaing Thayar Township,
Yangon 11401, Myanmar
Tel: (01) 3687766
www.fmi.com.mm